

Job

Chapter 9

Burmese Interlinear

Reference: Burmese Judson Bible (1835)

: ၇၇၁၅ ငါ၏ ယော
-နှင့်-ဆို-၏ ယော -နှင့်-ဖြေဆို-၏ 1
[H0559](#) [H0347](#)

ယောပန်၍ မြတ်ဆိုသည်ကား၊

-မ ဟူ၍ ဟူ၍ -က ဤ - ဟူ၍ ဝန် 2
-နှင့် လူ ဖြေဆို-မည်သာ -နှင့်-အဘယ် ဤသို့ -ထိုအကခြင်းမူကား ငါ-သိ-၏ အမှန်ပင်
[H0582](#) [H6663](#) [H4100](#) [H3045](#) [H0551](#)
: ဟူ
ဘုရား
[H0410](#)

မှန်ပါ၏။ ထိုစကားမှန်ကခြင်းကိုငါသိ၏။ သို့သော်လည်း လူသည်ဘုရားသခင်ရှုစေတော်၍ အဘယ် သို့ဖြေဆိုမတ်ရာသို့ ရောက်နိုင်သနည်း။

- တ ဟူ၍ - ဟူ၍ ဟူ၍ - 3
-မှ တစ် ဖြေဆို-မည်သာ-သူကို မ -သူ-နှင့် -သို့-အချင်းခုန်ရန် အလို-မည်သာ အကယ်၍
[H0259](#) [H3808](#) [H7378](#)
: ဟူ
ထောင်
[H0505](#)

ဘုရားသခင်သည် အပတ်တင်ခင်းငှါ အလိုတော်ရှိလျှင်၊ လူသည်အပတ်တင်ထောင်တွင် တခုမျှ မဖြေနိုင်။

: ဟူ၍ ဟူ၍ ဟူ၍ - - - - 4
-နှင့်-ငိုက်-ခွဲ-၏ -သူ-ကို ခိုင်ခံ့-ပီပြီ မည်သူ အား -နှင့်-အားကကြီးသော နှလုံးသား ပညာရှိသော
[H0413](#) [H7185](#) [H4310](#) [H0533](#) [H3824](#) [H2450](#)

ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။

: - - - - - - 5
-၌-သူ၏-အမျက်ရိမ် လှန်-ခွဲသူတို့ကို -ထို-သူ၏ သိ-ကခြင်း -နှင့်-မ တောင်များ -ထို-ရှုစေသူ
[H0639](#) [H2015](#) [H3045](#) [H3808](#) [H2022](#) [H6275](#)

ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရှုစေတော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။

: - - - - 6
တုန်လှုပ်-ကခြင်း -နှင့်-သူမ၏-တိုင်များ -မှ-သူမ၏-နရော မကြီးကြီး -ထို-လှုပ်ခါသူ
[H6426](#) [H5982](#) [H4725](#) [H0776](#) [H7264](#)

မကြီးကြီးကိုရှုစေခင်းငှါ တွန်းတော်မူ၍၊ မကြတိုင်းတို့သည် တုန်လှုပ်ကခြေ။

: ၵၢၢၢ ၵၢၢၢ ၵၢၢၢ ၵၢၢၢ ၵၢၢၢ ၵၢၢၢ ၵၢၢၢ 7
 တံဆိပ်-၏ ကပြများ -နှင့်-အတွက် ထွန်းလင်း-၏ -နှင့်-မ -သို့-နေ -ထို-မိန့်တော်မူသူ
[H2856](#) [H3556](#) [H1157](#) [H2224](#) [H3808](#) [H0559](#)

နကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကပြတို့ကိုလည်း ကွယ်ထားတော်မူ၏။

: ၵၢ ၵၢၢၢ ၵၢ ၵၢၢၢ ၵၢၢၢ ၵၢၢၢ ၵၢၢၢ 8
 ပင်လယ်-၏ အမဖြများ -အပေါ် -နှင့်-လျှောက်သူ -သူတစ်ယောက်တည်း ကောင်းကင်များ ဆန့်သူ
[H3220](#) [H1116](#) [H1869](#) [H0905](#) [H8064](#) [H5186](#)

မိုင်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်တော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။

: ၵၢ ၵၢၢၢ ၵၢၢၢ ၵၢၢၢ ၵၢၢၢ ၵၢၢၢ 9
 တောင် -နှင့်-အခန်းများ -နှင့်-ပြဿာဒ ကိမာ ဝက်ကီပြီ ဖန်ဆင်းသူ
[H8486](#) [H2315](#) [H3598](#) [H3685](#) [H5906](#)

အရှုကပြ၊ ခသိလကပြ၊ ခိမကပြစုမှစ၍ တောင်မျက်နှာ ကပြတိုက်တို့ကို ဖန်ဆင်းတော်မူ၏။

: ၵၢၢၢ ၵၢ ၵၢ ၵၢၢၢၢ ၵၢၢ ၵၢ ၵၢ ၵၢၢၢ ၵၢၢၢ ၵၢၢၢ 10
 အရအတွက် မရှိ -သို့ -နှင့်-အံ့ဖွယ်သေ စံးစမ်း မရှိ -သို့ ကြီးမြတ်သေ ပြုပြင်သူ
[H4557](#) [H0369](#) [H5704](#) [H6381](#) [H2714](#) [H0369](#) [H5704](#)

စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရတောက်နိုင်အောင်များ၍ အံ့ဖွယ်သောအမှုတို့ကို ပြုပြင်တော်မူ၏။

ၵၢ ၵၢ ၵၢၢၢ ၵၢၢၢ ၵၢ ၵၢ ၵၢၢၢ ၵၢ 11
 ငါ-နားလည်-၏ -နှင့်-မ -နှင့်-ဖတ်သွား-၏ ငါ-မပြု-၏ -နှင့်-မ ငါ-အပေါ် ဖတ်သွား-၏ ကြည့်-လော့
[H0995](#) [H3808](#) [H2498](#) [H7200](#) [H3808](#) [H2005](#)

: ၵၢ
-သူ-ကို

ငါ့ရှုမှောက်တော်မူ၍ ကိုယ်တော်ကိုငါမမပြုရ။ ရှုရက်ဘွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။

ၵၢ ၵၢ ၵၢ ၵၢ ၵၢၢၢ ၵၢ ၵၢၢၢ ၵၢ 12
 အဘယသ -သူ-ကို ဆို-မညသ မည်သူ ပြန်သပ်-မညသ-သူကို မည်သူ လူယူ-၏ ကြည့်-လော့
[H4100](#) [H0413](#) [H0559](#) [H4310](#) [H7725](#) [H4310](#) [H2862](#) [H2005](#)

: ၵၢၢၢ
သင်-ပြောနည်း

သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည်အဘယ်သို့ ပြောနည်းဟု အဘယ်သူဆိုဝံ့သနည်း။

ၵၢၢၢ) ၵၢၢၢ ၵၢၢၢ ၵၢ ၵၢ ၵၢ ၵၢ ၵၢ ၵၢၢၢ 13
 ကုန်း-ကပြ၏ -သူ၏-အောက် သူ၏-အောက် -သူ၏-အမျက်ရိမ် ပြန်လှည့်-မညသ မ ဘုရား
[H7817](#) [H8478](#) [H8478](#) [H0639](#) [H7725](#) [H3808](#) [H0433](#)

: ၵၢ ၵၢ
ရှုသော ကူညီသူများ
[H7293](#) [H5826](#)

ဘုရားသခင်သည် အမျက်ပြတော်မူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှုတော်မူ၍ နှိမ်ချ ခြင်းကို ခံရကြ၏။

:¹ကုဗ ^၂ကုဗ ^၃ကုဗ ^၄ကုဗ ^၅ကုဗ ^၆ကုဗ ^၇ကုဗ ^၈ကုဗ ^၉ကုဗ ^{၁၀}ကုဗ ^{၁၁}ကုဗ ^{၁၂}ကုဗ ^{၁၃}ကုဗ ^{၁၄}ကုဗ ^{၁၅}ကုဗ ^{၁၆}ကုဗ ^{၁၇}ကုဗ ^{၁၈}ကုဗ ^{၁၉}ကုဗ ^{၂၀}ကုဗ
 -သူ-နှင့် ^{၂၁}ကုဗ ^{၂၂}ကုဗ ^{၂၃}ကုဗ ^{၂၄}ကုဗ ^{၂၅}ကုဗ ^{၂၆}ကုဗ ^{၂၇}ကုဗ ^{၂၈}ကုဗ ^{၂၉}ကုဗ ^{၃၀}ကုဗ
[H1697](#) [H0977](#) [H0595](#) [H0637](#)

ထိုမျှမက ငါသည်အဘယ်သို့ ပြန်လျှောက်ရအံ့နည်း။ ရှုတတ်၌ အဘယ်သို့သောစကားကို ရှု၍ လျှောက်ရအံ့နည်း။

:^၁ကုဗ ^၂ကုဗ ^၃ကုဗ ^၄ကုဗ ^၅ကုဗ ^၆ကုဗ ^၇ကုဗ ^၈ကုဗ ^၉ကုဗ ^{၁၀}ကုဗ ^{၁၁}ကုဗ ^{၁၂}ကုဗ ^{၁၃}ကုဗ ^{၁၄}ကုဗ ^{၁၅}ကုဗ ^{၁၆}ကုဗ ^{၁၇}ကုဗ ^{၁၈}ကုဗ ^{၁၉}ကုဗ ^{၂၀}ကုဗ
 အသနာ-မညသာ ^{၂၁}ကုဗ ^{၂၂}ကုဗ ^{၂၃}ကုဗ ^{၂၄}ကုဗ ^{၂၅}ကုဗ ^{၂၆}ကုဗ ^{၂၇}ကုဗ ^{၂၈}ကုဗ ^{၂၉}ကုဗ ^{၃၀}ကုဗ
[H8199](#) [H3808](#) [H6663](#)

ငါသည် ဖြောင့်မတ်သစ်လည်း ပြန်၍ မလျှောက်ဝံ့ဘဲ၊ တရားမူကို ဆုံးဖြတ်တော်မူသော အရှင်ကို တောင်းပန်ရုံမျှသာပုဂ္ဂိုလ်။

^၁ကုဗ ^၂ကုဗ ^၃ကုဗ ^၄ကုဗ ^၅ကုဗ ^၆ကုဗ ^၇ကုဗ ^၈ကုဗ ^၉ကုဗ ^{၁၀}ကုဗ ^{၁၁}ကုဗ ^{၁၂}ကုဗ ^{၁၃}ကုဗ ^{၁၄}ကုဗ ^{၁၅}ကုဗ ^{၁၆}ကုဗ ^{၁၇}ကုဗ ^{၁၈}ကုဗ ^{၁၉}ကုဗ ^{၂၀}ကုဗ
 -ထိုအကခြင်းမူကား ^{၂၁}ကုဗ ^{၂၂}ကုဗ ^{၂၃}ကုဗ ^{၂၄}ကုဗ ^{၂၅}ကုဗ ^{၂၆}ကုဗ ^{၂၇}ကုဗ ^{၂၈}ကုဗ ^{၂၉}ကုဗ ^{၃၀}ကုဗ
[H0539](#) [H3808](#) [H7121](#)
 :^၁ကုဗ ^၂ကုဗ ^၃ကုဗ ^၄ကုဗ ^၅ကုဗ ^၆ကုဗ ^၇ကုဗ ^၈ကုဗ ^၉ကုဗ ^{၁၀}ကုဗ ^{၁၁}ကုဗ ^{၁၂}ကုဗ ^{၁၃}ကုဗ ^{၁၄}ကုဗ ^{၁၅}ကုဗ ^{၁၆}ကုဗ ^{၁၇}ကုဗ ^{၁၈}ကုဗ ^{၁၉}ကုဗ ^{၂၀}ကုဗ
 ငါ့အသံ ^{၂၁}ကုဗ ^{၂၂}ကုဗ ^{၂၃}ကုဗ ^{၂၄}ကုဗ ^{၂၅}ကုဗ ^{၂၆}ကုဗ ^{၂၇}ကုဗ ^{၂၈}ကုဗ ^{၂၉}ကုဗ ^{၃၀}ကုဗ
[H0238](#)

ငါခေါ်၍ အရှင်သည်ထူးတော်မူသစ်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။

:^၁ကုဗ ^၂ကုဗ ^၃ကုဗ ^၄ကုဗ ^၅ကုဗ ^၆ကုဗ ^၇ကုဗ ^၈ကုဗ ^၉ကုဗ ^{၁၀}ကုဗ ^{၁၁}ကုဗ ^{၁၂}ကုဗ ^{၁၃}ကုဗ ^{၁၄}ကုဗ ^{၁၅}ကုဗ ^{၁၆}ကုဗ ^{၁၇}ကုဗ ^{၁၈}ကုဗ ^{၁၉}ကုဗ ^{၂၀}ကုဗ
 အလကား ^{၂၁}ကုဗ ^{၂၂}ကုဗ ^{၂၃}ကုဗ ^{၂၄}ကုဗ ^{၂၅}ကုဗ ^{၂၆}ကုဗ ^{၂၇}ကုဗ ^{၂၈}ကုဗ ^{၂၉}ကုဗ ^{၃၀}ကုဗ
[H2600](#) [H6482](#) [H7779](#) [H8183](#)

အကခြင်းမူကား၊ မိုမ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ၍၊ အကခြင်းမရှိဘဲငါ၌ အနာတို့ကို များပပြီး စတော်မူ၏။

^၁ကုဗ ^၂ကုဗ ^၃ကုဗ ^၄ကုဗ ^၅ကုဗ ^၆ကုဗ ^၇ကုဗ ^၈ကုဗ ^၉ကုဗ ^{၁၀}ကုဗ ^{၁၁}ကုဗ ^{၁၂}ကုဗ ^{၁၃}ကုဗ ^{၁၄}ကုဗ ^{၁၅}ကုဗ ^{၁၆}ကုဗ ^{၁၇}ကုဗ ^{၁၈}ကုဗ ^{၁၉}ကုဗ ^{၂၀}ကုဗ
 ငါ့ကို-ခါးသခါးဖြင့်ဖြည့်-၏ ^{၂၁}ကုဗ ^{၂၂}ကုဗ ^{၂၃}ကုဗ ^{၂၄}ကုဗ ^{၂၅}ကုဗ ^{၂၆}ကုဗ ^{၂၇}ကုဗ ^{၂၈}ကုဗ ^{၂၉}ကုဗ ^{၃၀}ကုဗ
[H7646](#) [H7307](#) [H7725](#) [H5414](#) [H3808](#)
 :^၁ကုဗ ^၂ကုဗ ^၃ကုဗ ^၄ကုဗ ^၅ကုဗ ^၆ကုဗ ^၇ကုဗ ^၈ကုဗ ^၉ကုဗ ^{၁၀}ကုဗ ^{၁၁}ကုဗ ^{၁၂}ကုဗ ^{၁၃}ကုဗ ^{၁၄}ကုဗ ^{၁၅}ကုဗ ^{၁၆}ကုဗ ^{၁၇}ကုဗ ^{၁၈}ကုဗ ^{၁၉}ကုဗ ^{၂၀}ကုဗ
 ခါးသခါးဖြင့်များ [H4472](#)

ငါ့ကို အသက်ရှုရသောအခွင့်မပေး။ ခါးစွာသော ဝဒေနာနှင့် ပြည့်စုံတော်မူ၏။

^၁ကုဗ ^၂ကုဗ ^၃ကုဗ ^၄ကုဗ ^၅ကုဗ ^၆ကုဗ ^၇ကုဗ ^၈ကုဗ ^၉ကုဗ ^{၁၀}ကုဗ ^{၁၁}ကုဗ ^{၁၂}ကုဗ ^{၁၃}ကုဗ ^{၁၄}ကုဗ ^{၁၅}ကုဗ ^{၁၆}ကုဗ ^{၁၇}ကုဗ ^{၁၈}ကုဗ ^{၁၉}ကုဗ ^{၂၀}ကုဗ
 မည်သူ ^{၂၁}ကုဗ ^{၂၂}ကုဗ ^{၂၃}ကုဗ ^{၂၄}ကုဗ ^{၂၅}ကုဗ ^{၂၆}ကုဗ ^{၂၇}ကုဗ ^{၂၈}ကုဗ ^{၂၉}ကုဗ ^{၃၀}ကုဗ
[H4310](#) [H4941](#) [H2009](#) [H0533](#)
 :^၁ကုဗ ^၂ကုဗ ^၃ကုဗ ^၄ကုဗ ^၅ကုဗ ^၆ကုဗ ^၇ကုဗ ^၈ကုဗ ^၉ကုဗ ^{၁၀}ကုဗ ^{၁၁}ကုဗ ^{၁၂}ကုဗ ^{၁၃}ကုဗ ^{၁၄}ကုဗ ^{၁၅}ကုဗ ^{၁၆}ကုဗ ^{၁၇}ကုဗ ^{၁၈}ကုဗ ^{၁၉}ကုဗ ^{၂၀}ကုဗ
 ငါ့ကို-ချိန်းဆို-မညသာ [H3259](#)

တန်ခိုးကိုအမှီပြုသည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကိုပြုတော်မူ၏။ တရားကိုအမှီပြုသည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။

^၁ကုဗ ^၂ကုဗ ^၃ကုဗ ^၄ကုဗ ^၅ကုဗ ^၆ကုဗ ^၇ကုဗ ^၈ကုဗ ^၉ကုဗ ^{၁၀}ကုဗ ^{၁၁}ကုဗ ^{၁၂}ကုဗ ^{၁၃}ကုဗ ^{၁၄}ကုဗ ^{၁၅}ကုဗ ^{၁၆}ကုဗ ^{၁၇}ကုဗ ^{၁၈}ကုဗ ^{၁၉}ကုဗ ^{၂၀}ကုဗ
 ငါ ^{၂၁}ကုဗ ^{၂၂}ကုဗ ^{၂၃}ကုဗ ^{၂၄}ကုဗ ^{၂၅}ကုဗ ^{၂၆}ကုဗ ^{၂၇}ကုဗ ^{၂၈}ကုဗ ^{၂၉}ကုဗ ^{၃၀}ကုဗ
[H0589](#) [H8535](#) [H7561](#) [H6310](#) [H6663](#)
 :^၁ကုဗ ^၂ကုဗ ^၃ကုဗ ^၄ကုဗ ^၅ကုဗ ^၆ကုဗ ^၇ကုဗ ^၈ကုဗ ^၉ကုဗ ^{၁၀}ကုဗ ^{၁၁}ကုဗ ^{၁၂}ကုဗ ^{၁၃}ကုဗ ^{၁၄}ကုဗ ^{၁၅}ကုဗ ^{၁၆}ကုဗ ^{၁၇}ကုဗ ^{၁၈}ကုဗ ^{၁၉}ကုဗ ^{၂၀}ကုဗ
 -နှင့်-ငါ့ကို-ကောက်ကွယ်-စေ-မညသာ [H6140](#)

ကိုယ်အပစ်ကို ပြန်စေခြင်းငှါပုဂ္ဂိုလ်၊ ကိုယ်စကားအားဖြင့် တရားရုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပန်လျှင်၊
ငါ့သဘာဝကောက်ကံခြင်း ထင်ရှားလိမ့် မည်။

: ယူဂ ဝန္တုန္ဒ ဖိန္ဒု ဗုဒ္ဓန္တိ နန္ဒိ ဝိန္ဒိ 21
ငါ့အသကဿ ငါ-ပယ်-၏ ငါ့ဝိညဿ သိ-၏ မ ဝိန္ဒိ
[H5315](#) [H3045](#) [H3808](#) [H0589](#) [H8535](#)

တဖန်စုံလင်သော်လည်း၊ ကိုယ်စိတ်သဘာဝကို ကိုယ်မသိရ။ ကိုယ်အသက်ကို ပမာဏမပုဂ္ဂိုလ်။

: ကိန္ဒု နဂ္ဂိ ဖိန္ဒု ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ 22
ဖျက်ဆီး-၏ သူ -နှင့်-ဆိုးယုတ်သူ စုံလင် ငါ-ဆို-၏ -ထိုအကခြင်းမူကား -အပေါ် ဖြစ်-၏ တစ်
[H3615](#) [H1931](#) [H7563](#) [H8535](#) [H0559](#) [H1931](#) [H0259](#)

ငါပြောအံ့သောစကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း၊
ဖျက်ဆီးတစ်မူတတ်၏။

: နန္ဒိ ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ 23
ရယ်-၏ အပြစ်ကင်းသူများ-၏ -သို့-စမ်းသပ်ခြင်း ချက်ချင်း သတ်-၏ ကျိမ်းရိုက် အကယ်၍
[H3932](#) [H1931](#) [H7563](#) [H8535](#) [H0559](#) [H1931](#) [H0259](#)

ချက်ခြင်းဘေးတစ်ခုခု ရောက်သောအခါ၊ အပြစ်မရှိသောသူခံရသည်အကခြင်းကို ရယ်တစ်မူ၏။

: ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ 24
အကယ်၍ ဖုံး-၏ -သူမ၏-တရားသူများ မျက်နှာတစ် ဆိုးယုတ်သူ -၌-လကဿ အပ်-ခဲ့-၏ မကြော်ငြိ
[H3680](#) [H8199](#) [H6440](#) [H7563](#) [H3027](#) [H5414](#) [H0776](#)
: နဂ္ဂိ ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ
ဖြစ်-သနည်း မည်သူ -အချိန်ဿ မ
[H1931](#) [H4310](#) [H0645](#) [H3808](#)

မကြော်ငြိကိုလူဆိုးတို့ လက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တစ်မူ၏။ သို့မဟုတ် ထိုအမှုကို
စီရင်သောသူကားအဘယ်သူနည်း။

: ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ 25
ကောင်း မြင့်-ခဲ့-၏ မ ပြင်း-က-၏ ပြင်းသူ -မှ မြင့်-၏ -နှင့်-ငါ့ရက်များ
[H7200](#) [H3808](#) [H1272](#) [H7323](#) [H7043](#) [H3117](#)

တမျှတမျှညို စာပိုသောလူလင်ထက်၊ ငါ့နေ့ ရက်တို့သည် လျင်မြန်၍၊ ကောင်းကျိုးကိုမခံရဘဲ ပြင်းတတ် ကြ၏။

: ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ 26
အစာအသား -အပေါ် လျိုး-၏ -ကဲ့သို့-လင်း ကျိုး လှေများ -နှင့်- ဖြတ်သွား-ခဲ့-၏
[H0400](#) [H2907](#) [H5404](#) [H0016](#) [H0591](#) [H2498](#)

လျင်မြန်သော သင့်ဘာကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ၏။

: ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ ဝိန္ဒိ 27
ငါ့မျက်နှာ ငါ-စွန့်-မညဿ ငါ့ညည်းတွားခြင်း ငါ-မလေ့လာ-မညဿ ငါ-ဆို-မညဿ အကယ်၍
[H6440](#) [H7879](#) [H7911](#) [H0559](#)
: ကိန္ဒု ဝိန္ဒိ
-နှင့်-ငါ-ဝမ်းမကြောက်-မညဿ
[H1082](#)

ငါသည် မြင့်တမ်းသော စကားကိုဖြတ်၍၊ ရွှေလင်းသောမျက်နှာကိုဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊

עֲרֵב	אֲנִי	כִּי	לֹא	כִּי	אֲנִי	אֲנִי	אֲנִי
ငါ-နှင့်	ငါ	ဤသို့	မ	-ထိုအကခြင်းမူကား	ငါ-ကခြက်-မညဿ-သူကို	-နှင့်-မ	ငါ-ပခြ-မညဿ
H5978	H0595		H3808		H3372	H3808	H1696

| သို့ဖခြလျှင်၊ ငါသည်မကခြက်ဘဲပခြရသစ အခွင့်ရှိလိမ့်မည်။ ယခုမူကား၊ ပခြရသစအခွင့်ကိုမရ။